

催促快点做完。
 လောတိုက် ကဲ <law: tait> 催促
 လောပန် နဲ့ <law: ban> 乳香
 လောဘ နဲ့ <law: ba'> 贪, 贪心, 贪欲
 လောဘကြီး ကဲ <law: ba' kyi:> 贪心, 贪婪
 လောဘင်္ဂီးနဲ့ ကဲ <law: ba' ngan:> 贪婪地, 贪得无厌地
 လောဘဆောင် ကဲ <law: ba' hsaw> 贪婪
 လောဘဇော ကဲ <law: b-zaw:> = လောဘ
 လောဘဇောတိုက် ကဲ <law: b-zaw: tait> = လောဘကြီး
 လောဘတဗြီး ကဲ <law: ba' d-gyi:> 贪婪地
 လောဘတဗျာ နဲ့ <law: ba' t-hna> = လောဘ
 လောဘတိုက် ကဲ <law: ba' tait> = လောဘကြီး
 လောဘတ်မောင်စိတ် နဲ့ <law: ba' tat met seit> 野心, 贪心
 လောဘနှင့်ငါး နဲ့ <law: ba' nain gan> 贪婪之心
 လောဘမှုစိတ် နဲ့ <law: b-mu seit> = လောဘ
 လောဘရမှုက် နဲ့ <law: ba' y-met> 野心, 贪心
 လောဘသား နဲ့ <law: ba' dha:> 凡人, 有贪欲的人
 လောဘသူးယဲ နဲ့ <law: ba' thet ka ya'> 奢望, 贪欲, 贪心: ~ အားကြိုးယဲ 贪得无厌的人
 လောဘအိုး နဲ့ <law: ba' o:> 贪心者, 贪得无厌的人
 လောဘက်ထင် ကဲ <law: bet tin> 把披肩的一端从右腋下斜披到左肩上(向前披和向后披都一样), 同义词还有:
 လောပဲတင်၊ လောပက်တင်၊ လောဖတ်တင်၊ လောဘက်ထိုး等
 လောမ နဲ့ <law: ma'> (巴)毛, 羽毛, 汗毛, 毫毛
 လောလိုပေောက်လက် ကဲ <law: li laut let> = လောလည်
 လောက်လက်
 လောလော ကဲ <law: law:> ①热气腾腾; 似火烧地: အင္ကြ ~ ထေထာ်။ 热气腾腾。②慌里慌张, 着急地, 急急忙忙, 刻不容缓地: ~ လုပ်တိတယ်။ 做事总是急匆匆的。/ လမ်းပေါ်သို့ ~ ပြေားသွားသည်။ 急忙跑到马路上。③刚才, 刚刚: ~ သေသေနွှားဖြစ်သည်။ 这头牛是刚死的。
 လောဝောချင်း ကဲ <law: law: gyin:> 立即, 马上
 လောလောဆယ် ကဲ <law: law: ze> 目前, 近来
 လောလောဆယ်ထဲ ကဲ <law: law: hse ze> 目前, 近来, 眼前: ~ စားသို့အော်တြင်းပို့ပေးသည်။ 眼前最急需的是解决吃饭问题。/ ~ ပို့မှုးပြန်နဲ့မှုပို့အောင်ထိန်းသိမ်းထား မိုင်လေသည်။ 眼下能控制细菌的传播。
 လောလောတက် ကဲ <law: law: det> 紧迫地, 刻不容缓地
 လောလောပူ နဲ့ <law: law: pu> 灼热的, 滚烫: ~ သော၍ထိုး 滚烫的铁锅
 လောလောရက်ရက် ကဲ <law: law: yet yet> 迅速
 လောလောလတ်လတ် ကဲ <law: law: lat lat> 立即, 即刻: ~ အန္တရာယ်ပြုမည့်ရောဂါးဖြစ်ပါက.... 如果是立刻能造成

危害的病.....
 လောလုပ်တော့ နဲ့ <law: lout t-hna> = လောလုပ်တော့
 လောလုပ်တော့ နဲ့ <law: lout pa' t-hna> (巴)强烈的欲望
 လောဝါး နဲ့ <law: wa:> 诱竿(捕鸟的长竹竿)
 လောဟာ နဲ့ <law: ha'> 铁, 铜, 金属
 လောဟာ နဲ့ <law: ha> 一种合金(含有金、银、紫铜、铁、铅的混合物); 银和紫铜的合金
 လောဟာနိုဝင် နဲ့ <law: ha ni zin> = လောဟာ
 လောဟာသံ နဲ့ <law: ha dhan> = လောဟာ
 လောဟိတ် နဲ့ <law: hi' ta'> (巴)血: ~ ကျောက် 红宝石
 လောဟိတ်ကဲ နဲ့ <law: hi' tet> (巴)红宝石
 လောဟိတ်ဂဲ နဲ့ <law: hi' tin ga'> (巴)火星
 ထို I သဲ <lo> 用于动词后表示“因为……所以……”;
 သူ့စိတ်ဆိုးနဲ့ ~ ကျော်အနားကိုမေပို့ဘူး။ 他正在生气(所以)我不敢靠近他。 II ပဲ <lo> ①引语用的助词: တော်ကြားပြို့ထဲသွားပယ် ~ ကျော်စိတ်ကူးထားတယ်။ 我想一会儿进城。/ ဒိပုစွဲ့ခက်တယ် ~ ခင်ဗျားထင်သလား။ 你以为这题难吗? / ကျော်နာမည်မောင်ဘန်း ~ ခေါ်တယ်။ 我名字叫貌巴丹。②放在动词后, 表示“正在”“着”“起来”: အိမ် ~ အိမ် ~ ဦး 睡着呢! / အိမ် ~ ပျော်တယ်။ 睡得香。③表示反意的语气, 以为……呐: အမယ်ဒါမျှားသတ်းအေန်းလုပ် ~ ဦး哎, 你把这还当新闻呐? / ဒါကိုအကောင်းမှတ် ~ 你还以为这是好的呐!
 ထို I ကဲ <lo> ①想, 希望, 需要, 愿意: ဘယ်လောက် ~ သလဲ။ 需要多少? / ~ ယျော်ကြံနည်းလမ်းရ (成)有志者事竟成
 ②同意: မိန်းမဲ့ကြိုးသည်သူ၏သမီးကိုအိမ်နှင့်ချင်းသူ့ကယ်နှင့် ~ သည်။ 老大娘愿意把自己的女儿许配给邻居小伙子。③喜欢: ဝေားခါးမှုလူ ~ သည်။ 嘴甜才能讨人喜欢。④缺少, 差: တုံး ~ သေးတယ်။ 还差一个。II ကထဲ။ <lo> 希望, 欲, 想, 要: မပြော ~ ပါ။ 我不想说(意为并不是说……) III ပဲ <lo> ①放在名词、代名词后表示“象……一样地”“好比”“如同”: ဒို့ ~ ရေးရတယ်၊ ဖို့ ~ မရေးရတယ်။ 要这样写, 不能那样写。/ ဒို့ ~ ခဲတဲ့မျိုးရှိသေးသလား။ 还有这种铅笔吗? / ခင်ဗျား ~ စောစောအိပ်စောစောမယ်။ 我要像你那样早睡早起。②用……语言: ဗြို့ ~ ပြောပါ။ 请你讲缅甸语吧!
 ထိုကယ် နဲ့ <lo ke> = လောကယ်မီးရထား
 ထိုခင်း နဲ့ <lo gin:> (书)欲望, 意愿, 心愿
 ထိုချင် ကဲ <lo khyin> 想要, 需要: ~ တာရှိယင်ပြောပါ။ 你需要什么就说吧! / ~ တာကိုယူပါ။ 想要什么就拿吧!
 ထိုချင်တောင်း ကဲ <lo gyin taun' ta'> 向往, 期望, 希望
 ထိုချင်ပန်းကြီး ကဲ <lo gyin ban: kyi:> 贪得无厌
 ထိုချင်မျက်စိုး ကဲ <lo gyin myet si' shi'> (喻)想(有取得别人财物的欲望)